

အလေးချိန် နှု၊ <a-lei: gyein> 重量
 အလေးချိန်စီး က၊ <a-lei: gyein si:> 重, 分量重
 အလေးချိန်မဲ့ က၊ <a-lei: gyein me'> 失重: ~ သောအခြေ
 失重状态
 အလေးဂရုပြု က၊ <a-lei: g-yu' pyu'> 注视, 重视
 အလေးစားစက်မှုလုပ်ငန်း နှု၊ <a-lei: za: set hmu' lout ngan:>
 重工业
 အလေးစွန့် က၊ <a-lei: sun'> 大便
 အလေးတမူ က၊ <a-lei: d-mu> 重视, 尊重; 着重: သိပ္ပံပညာကို
 ~ သင်ယူသည်။ 重视自然科学的学习。
 အလေးတမြတ် က၊ <a-hei: d-myat> 敬重, 尊敬
 အလေးတယူ က၊ <a-lei: d-yu> 重视
 အလေးတူ I က၊ <a-lei: tu> ①重量相同 ②不相上下, 势
 均力敌, 旗鼓相当: နှစ်ဖက်စလုံး ~ နေသဖြင့်မည်သူနိုင်မည်ကို
 အတိမ်ပြောနိုင်ပေ။ 双方旗鼓相当还不能肯定谁将获胜。
 II နှု၊ <a-lei: du> 等量
 အလေးတိုက် က၊ <a-lei: tait> ①秤分量, 过秤, 过磅 ②核
 对秤的准确性
 အလေးတင်း က၊ <a-lei: in:> ①加砝码(以求平衡) ②(喻)
 加强一方(使之与对方势均力敌或力量相当) ③重视,
 着重, 偏重
 အလေးထား က၊ <a-lei: hta:> 重视, 尊重: သူ့စကားကိုဘယ်သူ
 ကမှ ~ ခြင်းမရှိ။ 没人尊重他的话。
 အလေးပေး က၊ <a-lei: pei:> 着重, 重视: အပ်စိုက်ကုသခြင်းကို
 ~ သည်။ 重视针灸治疗。 / ဒီတိုင်းကို ~ ဖတ်ပါ။ 着重读
 这一段。
 အလေးပြု က၊ <a-lei: pyu'> ①敬礼, 致敬 ③重视, 尊重
 အလေးမ I နှု၊ <a-lei: ma'> 【体】举重 II က၊ <a-lei: ma'>
 【体】举重, 举杠铃
 အလေးမူ က၊ <a-lei: mu> 重视, 关心
 အလေးမှန်တောင်းမှန် က၊ <a-lei: hman taun: hman> 分量
 准, 够分量: ~ ရောင်းပါတယ်ခင်ဗျား။ (我们)买卖公平(不
 缺斤少两)。
 အလေးလက်မောင်း နှု၊ <a-lei: let maun:> 【物】重臂, 重距
 အလေးသာ က၊ <a-lei: tha> ①具备有利条件, 占优势:
 ဘောလုံးတံခွန်စိုက်ပြိုင်ပွဲတွင်အေအသင်းကဘီအသင်းထက် ~ သည်။
 在足球锦标赛中甲队比乙队占优势。 ②偏重于: ဝိပဿာ
 ရေးဘက်ကိုစိတ်ဝင်စားမှုက ~ လေသည်။ 对经济更感兴趣。
 အလေးသွား က၊ <a-lei: thwa:> 大便
 အလေးအစား က၊ <a-lei: a-sa:> 尊敬
 အလေးအနက်ထား က၊ <a-lei: a-net hta:> 重视, 注重, 郑重
 其事: ၎င်းကျားနက်ကဗျာကိုသိပ်ပြီး ~ တာမဟုတ်ဘူး။ 该杂
 志对诗歌不很重视。 / သူ့စကားကို ~ ကြသည်။ 大家很
 重视他的话。

အလေးအပင် နှု၊ <a-lei: a-pin> 重物, 笨重的东西: ကိုယ်ဝန်
 ရှိတဲ့အမျိုးသမီးက ~ ကိုမရ။ 孕妇不能举重物。
 အလေးအပေါ့ နှု၊ <a-lei: a-paw'> 大小便
 အလေးအမြတ် က၊ <a-lei: a-myat> 尊敬地
 အလဲ့ အ၊ <a-le'> 哟(表惊讶的语气): ~ တတ်လို့စားလို့ပါ
 လား။ 哟! 穿戴打扮起来啦! / ~ တယ်ဟုတ်ပါလား 哟! 真
 不简单呀!
 အလဲထိုး က၊ <a-le: hto:> ①(拳击比赛中)在规定时间内
 打倒对手 ②给以致命的打击
 အလဲလဲ I က၊ <a-le: le:> ①倒换着, 更迭着 ②反复, 再
 三, 重复 II အ၊ <a-le: le:> = အလဲ့
 အလဲအလှယ် နှု၊ <a-le: a-hle> ①交换, 兑换, 调换; 交流, 互
 换: ကုန်ပစ္စည်းချင်း ~ လုပ်တယ်။ 以货易货。 ②交替:
 ဝိတ်စောင့်တွေက ~ နှင့်စောင့်ကြသည်။ 门警轮流守卫大门。
 အလော်အလဲ က၊ <a-law a-le:> 互相(交谈): ~ ပြောသည်။
 互相交谈。
 အလော်အလက် က၊ <a-law a-let> ① = ကလိန်းကလက် ②
 = အလော်အလဲ
 အလော နှု၊ <a-law:> (罕)反复, 重复
 အလောတကြီး က၊ <a-law: d-gyi:> 急急忙忙
 အလောတော် နှု၊ <a-law: daw> 合适, 恰好, 正好, 适量:
 ဒီအခန်းကကျောင်းသား၅၀အတွက် ~ ပဲ။ 这间教室刚好能坐
 五十个学生。 / ပန်းကန်ထဲသို့ရေ ~ ထည့်သည်။ 向碗里加
 了适量的水。 / ~ ကျသည်။ 刚够, 正好。
 အလောတန် နှု၊ <a-law: dan> = အလောတော်
 အလောဘတရာ နှု၊ <a'law: ba' t-ya:> 【佛】无贪
 အလောလော က၊ <a-law: law:> 匆匆忙忙地
 အလောသုံးဆယ် က၊ <a-law: thon: ze> ①匆匆忙忙, 急
 切地, 紧急地: စာမေးပွဲနီးမှ ~ စာကျက်လိုဘယ်ဖြစ်မလဲ။ 临
 近考试才急急忙忙复习怎么行呢? ②病危: လူနာ ~
 ဖြစ်နေသည်။ 病人危在旦夕。
 အလောအလတ် က၊ <a-law: a-lat> 急急忙忙, 马上, 立即:
 ~ တော့အဖြေမပေးနိုင်သေးဘူး: 还不能立刻答复。 / ~
 လုပ်ပေးဘို့မလိုပါဘူး။ 不需要马上就做。
 အလို့ငှာ ပ၊ <a-lo' hnga> 为了……: အရိပ် ~ သစ်ပင်များစိုက်
 ရှိထားသည်။ 为了遮荫种了树。
 အလို I နှု၊ <a-lo> ①要求, 意愿, 愿望, 心愿; 欲望: လူ
 ~ ကိုနုတ်မလိုက်နိုင်။ (成)人的欲望无止境, 连神也无法
 满足。 ②本意: ဤကားဦးကာဆရာ၏ ~ တည်း: 这是注释家
 的本意。 ③短缺: အပို ~ မရှိ။ 不多不少正好。 II အ၊
 <a-lo> 表惊奇的语气词“哟!”: ~ တယ်မြင့်တဲ့တိုက်ကြီးပါ
 လား။ 哟! 多么高的楼啊!
 အလိုကျ I က၊ <a-lo kya'> 中意, 可心, 称心, 满意: သူ
 ~ အောင်လုပ်ပေးလိုက်သည်။ 做到他满意为止。 II က၊ <a-